

ခြေဦးတည် က၊ <khyei u: te' /khyi u: te'> 朝...走去; 信步; 不择方向: သူ့အိမ်ရှိရာလမ်းသို့ကျွန်တော် ~ မိသည်။ 信步朝他家走去。

ခြေဦးတည်ရာ န၊ <khyei u: te' ya/khyi u: te' ya> 信步所到之处: ~ လျှောက်သွားသည်။ 信步而行。

ခြေဦးလှည့် က၊ <khyei u: hle' /khyi u: hle'> 朝着 (某方向走去): ဘာဖြစ်လို့ခုမှဒီကို ~ လာတာလဲ။ 你怎么现在才到这儿来?

ခြေ န၊ <khyei:> (古) (ပင်းသာ 方言) 小孩儿

ခြေးခြေး ကဝ၊ <khyei: gyeyi:> (古) 慢条斯理地 (说)

ရှိုးရှိုး က၊ <khyo: gyan> ① 勤俭, 节俭, 节衣缩食: နိုင်ငံကို ထူထောင်ရာတွင် ~ ရမည်။ 要勤俭建国。② 忍受困苦

ရှိုးရှယ် ကဝ၊ <khyo: gye> (古) ① 有时 ② 混杂在一起

ရှ် က၊ <khyan'> (诗) 围绕, 包围

ရှ် I က၊ <khyan> 围绕, 环绕 II န၊ <khyan> ① 围墙, 篱笆: အိမ် ~ 住所的围墙 ② (牲畜的) 圈, 棚: နွား ~ 牛棚 / ဝက် ~ 猪圈 / ကြက် ~ 鸡栏 ③ 园: ရာဘာ ~ 橡胶园 / ငှက်ပျော ~ 香蕉园 / ပန်း ~ 花园

ရှ်ခတ် က၊ <khyan khat> 圈, 筑篱笆: ဆိတ်များကို ~ ရှ်မှူး မှူးထားသည်။ 将羊圈起来饲养。

ရှ်နန် က၊ <khyan khon> ① 跳出围栏 ② (喻) 通奸 ③ (喻) 从这一派跑到另一派去。

ရှ်စိုက်ပင် န၊ <khyan sait pin> 园艺植物

ရှ်စောင်ရင်း န၊ <khyan saun yin:> = ရှ်စည်းရိုး

ရှ်စောင်ရန်း န၊ <khyan saun yan:> = ရှ်စည်းရိုး

ရှ်စည်းရိုး န၊ <khyan si: yo:> 院子的围墙, 篱笆

ရှ်ထွက် န၊ <khyan dwet> 自己种的, 自己养的: ခဲဝဲသီးဝေပ ကြက်ဥပါ ~ ချည်းပါပဲ။ 丝瓜、鸡蛋, 都是自家产的。

ရှ်ပေါက် န၊ <khyan baut> 自己饲养的牲畜

ရှ်ပွတ် န၊ <khyan but> (古) 围墙、篱笆

ရှ်ရံ I က၊ <khyan yan> 环绕; 簇拥: အလုပ်သမားများသည်ဝန်ကြီးချုပ်ကို ~ လျက် 工人们围着总理... / အပျိုများကသတို့သမီးကို ~ လျက်လာကြသည်။ 姑娘们簇拥着新娘走来了。

II န၊ <khyan yan> (诗) 左右从人, 身边侍者

ရှ်လမု န၊ <khyan l- mu'> ① 潮汐捕鱼法 (涨潮时布下四、五十尺长的竹筛或大网捕鱼) ② (利用潮水涨落) 设在河口两岸的筛, 也称为 ဗဝန်း

ရှ်အိမ် န၊ <khyan ein> ' = ကက်အိမ်

ရှ် က၊ <khyon> ① 披, 罩, 复盖: စောင် ~ သည်။ 盖毯子。/ ရွာကလေးကိုညွှန်နက်ရုံ ~ ထားသည်။ 夜幕笼罩着小村。② 统, 概括, 集中: ~ ရှ်ကြည့်လျှင် 总的看来... / ~ ရှ်ပြောရလျှင် 概括起来说... ③ 联姻

ရှ်ငုံ က၊ <khyon ngon> 概括, 总结: သူ၏မိန့်ခွန်းကို ~ ရှ်ကြည့်လျှင် 总的来看他的演讲...

ရှ်စောင် န၊ <khyon zaun> 毯子

ရှ်ထည် န၊ <khyon de> 披风, 斗篷

ရှ်ရုံ I က၊ <khyon yon> 披, 罩, 复盖 II န၊ <khyon yon> 披风, 斗篷

ရှ်လွှာ န၊ <khyon hlwa> (古) 披巾

ရှ်လွှား က၊ <khyon hlwa:> (书) 披上

ရှ်လွှမ်း က၊ <khyon hlwan:> 综合, 概括: သင်ခန်းစာအကြောင်း အရာများကို ဆရာက ~ ရှ်မိတ်ဆက်ပေးသည်။ 老师把课文内容概括地作了介绍。

ရှ်ောက် I န၊ <khyaut> ① ⑥ ② 掷贝壳游戏所掷的六个贝壳子都朝下时的叫法 (六个贝壳子都朝上时叫 ဗာရာ)。

II န၊ <khyaut> ① 干, 干涸: ~ အောင်လှန်းသည်။ 晒干。/ အာ ~ ယင်ဘိလပ်ရေသောက်ပါ။ 口干就喝汽水。② 枯燥, 乏味: တချို့နေရာမျိုး မှာတော့သူရေးသားပုံလာနဲ့ ~ သလိုလိုထင်ရတယ်။ 他的作品有些地方写得似乎有点干巴巴的。 III က၊ <khyaut> ① 吓唬, 威胁, 恫吓: ~ ရှ်လည်းမကြောက်။ ချော့ရှ်လည်းမပျော့။ 软硬不吃。② 轰赶, 驱赶: တော ~ သည်။ 轰赶林中野兽 (便于狩猎)。③ 震动, 震惊 ④ 精通

ရှ်ောက်ကောင် န၊ <khyant kaun> 掷动物骰子 (一种赌博, 骰子六面分别有一动物图像, 投掷以决定胜负)

ရှ်ောက်ကပ် I န၊ <khyaut kat> (丹老方言) 一分钱 II န၊ <khyaut kat> ① 干, 干燥, 干涸 ② 无生气, 萧条, 乏味, 枯燥: ညဈေးတန်းမှာ ~ နေသည်။ 夜市萧条。

ရှ်ောက်ကပ်ကပ် ကဝ၊ <khyaut kat kat> 冷冷落落, 枯燥地: ~ ဆေးရောင် 暗淡的颜色, 不鲜艳的颜色 / ဒီနှစ်ဘုရားပွဲက လည်းမစည်ကားပါဘူး။ ~ နှင့်ပါ။ 今年庙会冷冷落落, 并不热闹。

ရှ်ောက်ခန်း န၊ <khyaut khan:> 干, 干涸: မိုးခေါင်ရှ်ကန်ရေများ ~ ကုန်သည်။ 因天旱, 湖里水都干了。

ရှ်ောက်ခြိမ်း က၊ <khyaut khyein:> 吓唬, 恫吓

ရှ်ောက်စတောင်လှည်း န၊ <khyaut sa' daun hle:> 一种轻便的载人牛车

ရှ်ောက်စောင်း န၊ <khyaut saun:> 斜眼儿, 斜眼的人

ရှ်ောက်ဆေး န၊ <khyaut hsei:> 干燥剂

ရှ်ောက်တီးခြောက်ကပ် ကဝ၊ <khyaut ti: khyaut kat> 冷冷清清, 无生气地: အိမ်မှာကလေးမရှိတော့ ~ ဖြစ်နေတယ်။ 家里没孩子, 显得冷冷清清。

ရှ်ောက်တပ် က၊ <khyaut tat> 枯萎, 枯燥

ရှ်ောက်ထပ်ဆုံ န၊ <khyaut htat bon> 【佛】六欲天

ရှ်ောက်ပေါက် န၊ <khyaut paut> 【缅甸音】相当于 A 调的六孔音

ရှ်ောက်ပေါက်မ န၊ <khyaut paut ma'> 有四点红和两点白的骨牌